



ଅଭ୍ୟାସ କେନ୍ଦ୍ର ପାଠୀଳୀ । କାର୍ଯ୍ୟଗୁରୁ । ବୃଦ୍ଧିକାଳୀଙ୍କ
ବିଜ୍ଞାନକୁଣ୍ଡଳ ପାଠୀଳୀ । ଶିକ୍ଷାକୁଣ୍ଡଳ ପାଠୀଳୀ ।

୦୬୭୫୦୭୨୨୨୨ । ୦୬୭୫୦୭୨୨୨୯

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

| | |
|-------------------|--|
| ထုတ်ဝေခြင်း | ပထမအကြိမ် |
| စောင်ရေး | နှစ်လာ ၂၀၂၃ ခုစွဲ |
| မျက်နှာပုံးပန်းသီ | မိသီမီးရိယ် (ဝရေးရေးဝန်ကြီးခွဲ) |
| ထုတ်ဝေသူ | ဒေါသီမီးသူများ (၁၁၂၅) |
| ပုံးပိုင်သူ | ဦးဝင်္ဂီလ်ပိုင် (နှင့်သင်ပုံးပိုင်-၀၀၄၄၁) ဝျေဆောင်ရွက် |
| စာစစ် | အမှတ်-၁၉၇-၁၉၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ |
| စာအုပ်ချုပ် | ကုမ္ပဏီ (ငွေအီမီးစည်းအဖွဲ့အစည်းပုံးပိုင်ငါး) |
| ပြန်းသီရေး | ဝဟာစာပေ |
| တန်ဖိုး | အမှတ်-၁၅၂၊ သေယာဓာတ်၊ ၂-နံပါတ်၊ ဘဝါးလွှာ သယ်နှေ့ကျိုးမြို့နယ်၊ ရန်ကုန်မြို့ |
| | ပုံး - ဝေငွေဗွင်း၂၃၈၃၊ ဝေငွေဗွင်း၂၃၈၄ |
| | ၃၀၀၀ ကျော် |

နိုင်လင်း

ယမ်းယျာဉ် | နိုင်လင်း

ရန်ကုန်၊ မတာစာပေ | ၂၀၂၃

၁၁ မြို့ | ၂၀၅ × ၁၂၅ စင်တီ

(၁) လမ်းယျာဉ်

လမ်းပျောက်

ပိုးနိုင်လင်း

IN THE TALL GRASS

S T E P H E N K I N G & J O E H I L L

မ ဟာ စာ ပေ (စာ စဉ် - ၁၀၂)

‘ကွင်းပြင်ကျယ် မြတ်ရိုင်းတောက္ခားထဲ ရောက်သားက
ပြန်ထွက် မရဘဲ ဒုက္ခတဲ တဲ့လည်လည်ဖြစ်နေသည့်
လူတစ်စုအမြှောင်း။

ତେବେ କିମ୍ବା ଗୀ ପ୍ରଦୟନ୍ତ ରତ୍ନାଳ
ଯୁଧାଃ ଅଣ୍ଠି ପ୍ରତିଷ୍ଠନ୍ତ ମୁହୂର୍ତ୍ତରେ ଅଥବା ଗୀପଦ୍ମ
ପ୍ରକରଣ୍ଠିଃ ଦ୍ୟତିଃ ହୁଏ ଲୁହିର୍ମୁଖ୍ୟନ୍ତି ॥

କୁଟୀବୋବେଳା ପରିବହନ କରିବାକୁ ଅନ୍ତର୍ମାନ ଦେଖିଲୁ
କୁଟୀବୋବେଳା ପରିବହନ କରିବାକୁ ଅନ୍ତର୍ମାନ ଦେଖିଲୁ

(သစ္တနိုင်း ကိုယ်-၁၉ အော်ပရာမှ)

ဆရာ သစ္စာနိုင် “ကိုပစ်-19 အော်ပရာ” ဝဲဗြကို ဖတ်လိုက်ရမှ
သာသွေ့၏ In The Tall Grass ရပ်ရှင်အကြောင်း တစ်စွန်းတစ်စွန် သိလိုက်
ရသည်။ ဆရာသစ္စာနှင့် ရေးထားသည်ကို ဖတ်ပြီး ရပ်ရှင်ကို အင်တာနက်မှ
ဒေါင်း၍ ကြည့်လိုက်သည်။ ထို့နောက် မူရင်းဝဲဗြကိုပါ ဖတ်ချင်လာသာဖြင့်
အင်တာနက်မှပင် ဒေါင်း၍ ဖတ်လိုက်သည်။ မူရင်းဝဲဗြကို ရေးကြသွေ့
ကတော့ ကျွန်တော်တို့အသည်းစွဲ အမေရိကန် သည်းထိတ်ရင်ဖို့ စာရေး
ဆရာတြေး စတိဖောက်းနှင့် သူ့သား ရှိုးဟေးလိတို့ ဖြစ်၏။ သူတို့ သားအဖွဲ့
နှစ်ယောက် ၂၀၁၂ခုနှစ်က ရေးခဲ့ခြင်း ဖြစ်သည်။

ဝဲဗြကို ဖတ်ရတာက ရပ်ရှင်ကို ကြည့်ရတာထက် ပိုကောင်းသည်
ဟု ထင်မိ၏။ ထို့ကြောင့် ဝဲဗြကို ဖတ်ပြီးတော့ တွေးသူများကိုလည်း
ပြန်လည် မျှဝေချင်လာသည်။ စာမျက်နှာလည်း မများလေရကား အိမ်တွင်
စတေးဟုမြင်းနေရင်းနှင့်ပင် ပေါ့ပေါ့ပါးပါး မြန်မာပြန်ဖြစ်သွား၏။

စတိဖောက်း၏ ထုံးစံအတိုင်း အမေရိကန်နှင့် အင်မတာန်သင်းသော
အရေးအသား ဖြစ်သည်။ အမေရိကန်နှင့်ဆိုရာတွင် တောင်ပိုင်းနှင့် ပိုသင်း

ဖိုးနိုင်လင်း

သည်။ အမေရိကန်တွေသာ သို့နှင့်လောက်သည့် ပေါ်ဟာရတွေ၊ အမည်တွေ၊ နေရာတွေ ပါ၏။ ယခု အတ်လမ်းထဲတွင် ထူးခြားသည့်မှာတော့ Limerick ခေါ် နဘေထပ် ငါးကြာင်း စာစပ်လေးတွေကို ဟိုနေရာဒီနေရာတို့တွင် ထည့်သွင်းရေးသားထားခြင်းပင်။ တံတားကြီးပေါ်က၊ နွားကြီးချော်ကျ၊ တအားကြီးမအော်ရ ဆိုတာလိုမျိုးတွေ ဖြစ်၏။ ရယ်လည်းရယ်ရသည်။ နည်းနည်းတော့ ကြမ်းသလို၊ ညစ်ညမ်းသလိုလည်း ရှိ၏။ သားတော်မောင် ဂျိုးဟေးလုံ၏ လက်ရာတွေများလား မသိ။

ဝါဌာက မရည်ပေမဲ့ အရေးအသားက လှသည်။ ရယ်စရာနေရာ တွင် ရယ်ရာ၊ ကြာက်စရာနေရာတွင် ကြာက်ရအောင် ရေးထားခြင်း ဖြစ်သည်။ သို့ရာတွင် ပျော်ပျော်ပါးပါး ဖတ်နိုင်သည့် ဝါဌာမျိုးဖြစ်သည်။ မူရင်းဝါဌာအမည်ကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလျှင် မြက်ပင်ရှည်များထဲဝယ် ဟူ၍ ဖြစ်သော်လည်း မြက်ရိုင်းတော်ကြီးအထဲတွင် တဝဲလည်လည်းဖြစ်ကာ ကူးရှုရာမဲ့ ထွက်ပေါက်မဲ့ ဖြစ်နေကြခြင်းကို ပေါ်လွင်စေလိုသဖြင့် ‘လမ်းပျောက်’ ဟု အမည်ပေးလိုက်ပါသည်။

ဖိုးနိုင်လင်း

၄၀၁၂၂၀၂၁၁

ရန်ကုန်။



စာကြောင်း - ၂၀၂၀ ပြည့်နှစ်နောင်းပိုင်းကတည်းက မြန်မာပြန်ပြီး ဖြစ်သော် လည်း ယခု ၂၀၂၃ ခုနှစ်မှသာလျှင် ပုံနှိပ်ထုတ်ဝေ ဖြစ်တော့ သည်။

၁၇၂၂၂၂၂၂၁၃

ရန်ကုန်။



(၁)

ဖြစ်လာရသမျှအားလုံး မင်းကြောင့်ဟု ခင်ဗျား ပြောလိုကပြော၊ ကားထဲတွင် တောက်လျောက်ကြားလာရသော ရေဒီယိုအစား နားအေး ပါးအေး တိတ်တိတ်ဆိတ်ဆိတ်လေး ကယ်လ် နေဂျင်ခဲ့မိသည်။ နှင့်ဒေါ်သန၊ နှင်ဟုလည်း ခင်ဗျား ဆိုချင်ဆို၊ ကားထဲမှ အဲကွန်းလေအစား ပြင်ပလေ လတ်လတ်ဆတ်ဆတ်လေးကို ဘက်ကို ရှုချင်ခဲ့မိသည်။ သို့သော် ထိုအကြောင်း နှစ်ခု မပြည့်စုံဘဲနှင့်တော့ ချာတိတ်လေး၏ အော်သံကို သူတို့နှစ်ဦး မည်သို့မျှ ကြားခဲ့ကြရမည် မဟုတ်။ ဒါသည် ကယ်လ်နှင့်ဘက်ကိုတို့အတွက် ယခု ဖြစ်ရပ်တည်းဟုသော အကျိုးတရားကို ဖန်လာစေသည့် အကြောင်းတရား အတွဲအဖက် အစပ်အဟပ်များပင် ဖြစ်တော့သတည်း။

ကယ်လ်ဒီးမှုသံနှင့် ဘက်ကိုဒီးမှုသံတို့သည် ဆယ့်ကိုးလခန့် ဤဗြို့ မွေးဖွားခဲ့ကြသော မောင်နှမဖြစ်၏။ သူတို့ဘဝတစ်လျောက်လုံးတွင်လည်း နှစ်ယောက်စီး စက်ဘီးတစ်စီးကို အတူတာကွ နင်းကြသည့်နယ် စိတ်တူကိုယ်တူ နေထိုင်ကြီးပြင်းလာကြသောကြောင့် သူတို့နှစ်ဦးကို အိုင်ယာလန် အမြှော် ဟုလည်း သူတို့မိဘများက ခေါ်ကြသည်။ အမှန်အားဖြင့်မူ တစ်နှစ်အတွင်း မွေးကြသော ညီအစ်ကို၊ ညီအစ်မ၊ မောင်နှမတို့ကိုသာ အိုင်ယာလန်

အမြဲဗူးဟု ခေါ်ရှိးထုံးစံရှိသည်။ ‘ဘက်ကိုက ဖုန်းကိုကိုင်ရင် ကယ်လက ဟဲတို့လို့ ပြောတယ်’ ဟု မစွတာ ဒီးမှသ်က ပြောဖူးသည်။ ‘ကယ်လက ပါတီတစ်ခုလုပ်ဖို့ စဉ်းစားလိုက်ပြီဆိုရင် ဘက်ကိုက ဖိတ်ရမယ့် နည့်သည့် စာရင်း ရေးပြီးသားပဲ’ ဟုလည်း မစွဲဒီးမှသ်က ပြောဖူးသည်။

သူတို့မောင်နှမနှစ်ယောက်ကြားဝယ် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ကာ ဆန့်ကျင်စကား ပြောကြဖူးသည်ဟူ၍ မရှိ။ နင်ပဲဆေ ရန်ဖြစ်ကြသည်ဟူ၍လည်း မရှိ။ ကျောင်းပြင်ပတွင်ရှိသော ကယ်လ၏ အဆောင်ခန်းသို့ ဘက်ကိုတစ်ယောက် ရောက်သားပြီး သူ့တွင် ကိုယ်ဝန်ရှိနေပြီဟူ၍ ပြောစဉ်ကတွင်သော်မှ ကယ်လက မည်သို့မျှ အပြစ်မတင်။ ဒါ သူတို့ ထုံးစံများလား။ ထို့လို့ လုံးလုံးလျားလျားကြီးလည်း မဟုတ်ပါခဲ့။

ကယ်လသည် UNH ဟူသည့် နယူးဟမ့်ရှိုင်းယားတက္ကသိုလ်ကို ရွှေးချယ်ခဲ့သဖြင့် သူနေသော ပြင်ပအဆောင်သည် ဒါဟမ်မြို့ထွင် ရှိသည်။ နောက် နှစ်နှစ်အကြာတွင် ဘက်ကိုကလည်း (အပို့စင်တစ်ယောက် သေချာ ပေါက် မဟုတ်တော့လျင်တောင်မှ အဲဒီတိန်းက သူ့တွင် ကိုယ်ဝန်မရှိ) ထိုတက္ကသိုလ်ကိုသာ ရွှေးချယ်တက်ရောက်ခဲ့သည်ဆိုပါက မည်သူမျှ အံ့ဩကြလိမ့်မည် မဟုတ်။

“အောက်ထစ်တော့ အပတ်စဉ် ကျောင်းပိတ်ရက်တွေတိုင်း ဘက်ကိုနဲ့အတူ အပြင်ထွက်လည်ကြမှာပြောရောင့် သူ အိမ်ကို ပြန်လာစရာ မလိုတော့ဘူး” ဟု မစွဲတာဒီးမှသ်က ပြောပါသည်။

“ငါတို့လည်း ဒီမှာ အေးအေးလှလှ နေကြရတော့မယ် ထင်ပါ တယ်လေ” ဟု မစွဲတာဒီးမှသ်က ပြောသည်။

“နှစ်ပေါင်း နှစ်ဆယ်လောက် ကြာပြီးတဲ့အခါမှာတော့ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပေါ့လေ အမြဲတမ်းကြီး အားလုံးအတူတူ နေနေကြရတာကို နည်းနည်းတော့ ပြီးငွေးလာကြတော့တာပေါ့”

သို့ရာတွင် သူတို့မောင်နှမနှစ်ဦးသည် အမြဲတမ်း တပူးတဲ့တဲ့ လုပ်ကြသည်ချည်းတော့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့ညီမ လုပ်သမျှတိုင်းကို ကယ်လက နောက်မှ တောက်လျောက်လိုက်၍ တာဝန် မယူနိုင်သည်မှာ သေချာသောကြောင့်ပင် ဖြစ်လေ၏။ ထိနည်းတူပင် သူ ကလေးမမွေးခင်ထိ ဦးလေးကျင်မဲနှင့် အန်တီအန်းတို့တွင် နေ၍ရမလားဟု မေးရန်မှာလည်း ဘက်ကို၏ အကြံ့သာလျှင်ဖြစ်သည်။ ယင်းအကြံ့ကို အုံအား

သင့်သွားရာသည်ကတော့ ဒီးမှုသ်မောင်နံပင် ဖြစ်လေ၏။ ဒီအကြံကလေး ကတော့ဖြင့် ကျိုးကြောင်းဆီလျှော့သလို ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ပင်လျှင် နွေဦးရာသီ စာသင်ချိန်ဝယ် ကျောင်းမှုခွင့်ယဉ်၍ မောင်နှုမနှစ်ယောက် နိုင်ငံအနဲ့။ ကားအတူမောင်းကြမည်ဟု ကယ်လ်က အကြံပြုလာသော အခါတွင်လည်း မိဘနှစ်ပါးက အသာတကြည်ပင် လိုက်လျော့ခဲ့ခြင်း ဖြစ်သည်။ ကယ်လ်သည်လည်း ဘက်ကို ကလေးမမွေးမချင်း စန်ဒီယာဂို တွင် နေနိုင်သည်ဟုလည်း မိဘများက သဘောတူခဲ့သည်။ နေစရိတ်၊ စားစရိတ်ကလေး တေမိအောင် အလုပ်ကလေးဘာလေးတော့ သူ ရှာကြ လုပ်နိုင်မှာပါလေ။

“သာက် ဆယ့်ကိုနှစ်မှာ ဗိုက်ကြီးတာ” ဟု မစွဲဒီးမှုသ်က ပြောသည်။

“မင်းလည်း အသက် ဆယ့်ကိုနှစ်မှာ ဗိုက်ကြီးတာပဲလေ” ဟု မစွဲတာဒီးမှုသ်က ပြောပြန်၏။

“ဟူတ်တယ်လေ၊ ဒါပေမဲ့ ကျွန်မက လက်ထပ်ပြီးသား” ဟု မစွဲဒီးမှုသ်က ပြန်ချေ၏။

“သူတော်ကောင်းလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာလေ” ဟု မစွဲတာဒီးမှုသ်က ပြောမှုကို ဖြစ်တော့မည်ဟူသည့် ခံစားချက်ဖြင့် စကားကို ထပ်ဖြည့်လိုက်သည်။

မစွဲဒီးမှုသ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး “ကလေးမွေးလာရင် ဘက်ကိုက ကလေးရဲ့ ပထမနာမည်ကိုပေးပြီး ကယ်လ်က ဒုတိယနာမည်ကို ပေးလိမ့်မယ်” ဟု ပြောလေ၏။

“ဒါမှုမဟုတ် အဲဒါရဲ့ ပြောင်းပြန်ပေါ့” ဟု မစွဲတာဒီးမှုသ်ကပြောပြီး လင်မယားနှစ်ယောက် သက်ပြင်းကိုယ်စီခုကြပြန်၏ (ရုံဖန်ရုံခါတွင် အိမ်ထောင်သည်လင်မယားတို့သည်လည်း ဒိုင်ယာလန်အမွှာယူးတွေ့လိုပါပဲ)။

ဘက်ကိုတို့မောင်နှုမနှစ်ယောက် အနောက်ဘက်ကမ်းခြေသို့ မသွားမိကလေးတွင် သူအမောက ဘက်ကိုကို အပြင်သို့ နေ့လယ်စာ စားရန်ခေါ်ကာ “နင် ကလေးကို မွေးစားတဲ့ဆို ပေးလိုက်မယ်ဆိုတာ သေချာ ရဲ့လား” ဟု မေးသည်။ “ဒါကို ငါ မမေးသင့်ဘူးဆိုတာ သိတယ်၊ ငါက နင့်အမောလေ၊ ဒါပေမဲ့ နင့်အဖေကလည်း သိချင်နေတာကြောင့်” ဟုလည်း ဆက်ပြောလိုက်သည်။

“သမီးတစ်ယောက်တည်း ဘယ်လိုမှ မဆုံးဖြတ်ရသေးဘူး အမေ၊
ကယ်လ်ကလည်း ကူးပြီး ဆုံးဖြတ်ပေးမှာပါ”

“ကလေးအဖောကရော ဘယ်လိုသဘောရှိလဲ သမီးရယ်”

ဘက်ကိုက အုံထွေသလိုကြည့်ရင်း “အိုး၊ သူက ဘာမှုကိုမပြော
တာ၊ ရူးနေ့ပြီးလေ” ဟု ပြန်ပြော၏။ မစွဲဒီးမှသု သက်ပြင်းချရပြန်သည်။

